

- “အဲစံ ပဲတဲ့ကဲ ဒေးပကာဂနိုတ်ရဲ။ မူးတံ့ညးဝါတုန် သို့ကွဲမှာကတိရောင်။ ကောင်ကာသွာ်င် ကျောန်စိတယိုင်လမျိုးရောဟံ့မာန်။ ကွတ်စွဲမဲ့ ဂိုင်ကောတ်လပ်ညိုရ” သို့င်းတဲ့ ပကတ်ကုံကွတ် ရှုတဲ့ ဖအောင်ကာသုံးဝါရဲ။ ပဲကိုကာသီးပြိပိုင်ဟောင် သို့င်ရှုပကြံကာဂနိုတ်ရ။ (၅၅၀။ ၈-၄၅၄။ ၇-၈၉။ အစွဲ့။) (ကသီးပြိ = ချံပုတ်)
- “ယွဲသိုင်န်၊ အဲဗလေးရဲ။ သိုင်န်တိတ်အာနှုခရိုင်ရှုရဲ။ သို့င်န်ဂေါ်ဇူးအာရ” ဂေးတဲ့ လွှဲဂိုင် ပိုတ်နှုထံခရိုင်ရှုရဲ။ သိုင်န်တိတ်အာနှုထံရှုတဲ့ လုပ်အာပဲ့တကာအုံသီးပြိရှုတဲ့ ပွဲ့ငွေ့ကြံရှုပ် န်ရှုတဲ့ ကျွဲ့မြန်ရှုပ်မိုဟ် မျှုပေးမရှိဘာတ်ကျို့ငွေ့ကေတ အလက်ရမပြုပြတဲ့ -။ (၅၅၀။ ၈-၅၀၆။ ၈-၂၇၅။ အစွဲ့။) (ကသီးပြိ = ပန်းချုံး)
- မူးလအိတ်ခုံ့ရှု တွဲကာသီးပြိလစ်က်၊ ဗကေတ၊ သ်ထင်၊ သ်ဆီ၊ သ်ကျွဲ၊ သ်ချီ ဖူးနှုန်းရှိုင်သ်ရှု မွဲယောနနာမျှုရဲ။ (၅၅၀။ ၈-၅၁၄။ ၈-၁၈၁။ အစွဲ့။)
- “ဤတံ့ညးကမ္မိုင်မူးရှု ခေါ်လလန်ပဲ့ပြုတံ့သနရောင်။ ခေါ်သံပျို့ကြံတဲ့တဲ့ ခေါ်ကေတန် ပြုတံ့တဲ့ ခေါ်သံပျို့ကြံတံ့တဲ့ ဂိုတ်အဲပွန်ရဟံ့တီ” ချပ်တဲ့ အာအောပ်ခွဲ့င် ပဲကာသီးတွဲဆုတံ့တဲ့ ရောင်။ (၅၅၀။ ၈-၅၁၉။ ၈-၂၄၅/၂၄၆။ အစွဲ့။)

((((((((((( ))))))))))

---

## ကာမြဲ

---

ဝေါဟာရ ‘ကမြဲ’ စွဲ ပဲအဘိဓာန်အွာဟာလီဒော် ထွေးလဝ်ဒုံ့ဒုံ့ပို့ဒုံ့ကြိုယာကို သိုဒုံ့ဒုံ့ပို့ဒုံ့နာမ်တဲ့ ကိုလဝ်အမိပါယ် v. to cry aloud, to proclaim, to make an effort: n. proclamation, narration, beginning ရဲ။ မွဲဒုံ့ဒုံ့ပို့ဒုံ့ကြိုယာ အတိုင်အွာဟာလီဒော်ကိုလဝ်ရှု အမိပါယ်(၂) သ်ရဲ။ “to cry aloud”, “to proclaim” မူးရှု ဗတ်မန်မူး ‘ဖိုန်ရမ်သာင်’/ ‘လလောင်ပို့င်’ မနှုတဲ့ ဗတ်ဗွာမူး ‘ကြွေးကြွေးသည်’/ ‘ဟစ်ကြွေးသည်’ မနှုရဲ။ “to make an effort” မူးရှု ဗတ်မန်မူး ‘ပို့တ်ပြဟတ်’/‘ပလွှံ့’ မနှုတဲ့ ဗတ်ဗွာမူး ‘အားထုတ်သည်’/ (တစ်စုံတစ်ခုကိုပြရန်) ဟန်ပြင်သည်’ မနှုရဲ။ ဝေါဟာရ ‘ကမြဲ’ စွဲ အမိပါယ်ချံ့ မွဲဒုံ့ဒုံ့ပို့ဒုံ့နာမ်ရှု အဲဟံ့ဂုံ့သုံ့တ်စိတယ်ရဲ။ ဝါကျာပယို့ ဂမို့င်မွဲသွေ့ရှု သုံ့လူတ်စိတယ်ရုံ့ညီး။

କାଳୁ - ‘ପ୍ରିତିଭାବାଦ’ ॥ ‘ପଲ୍ଲୀ’ ॥

**to make an effort, to fall to, to try, to purpose doing something**

- (ဗမ္ဗီးဂု) တိတ်အာဘာရတေဝန်တဲ့ အာတ်ဒန်ခမီကိုကျော်ရ။ ကျိုတြဲတုန်လောင် နိုင်ကိုညားပေါ်ခမီတဲ့ ကိုပကြံပယ်ရ။ ဒုပယ်တဲ့ ကမြှုပ်ပိပသုနာ ဗုတ်ပါပိတူဂုံးတဲ့ ဂုံးနှုန်ရ။ (၅၅၀။ ၉-၃၆၂။ ၃-၃၂၆။ အစွဲ့။) (ကမြှုပ်ပိပသုနာ = ပိပသုနာကို အားထုတ်ပွားများသည်) ပုံမှုဗုံး / (ထိပုလျှေားသည်) ရတေဝန်ကျောင်းတော်သို့သွားပြီး၍ မြတ်စွာဘူရားအား ရဟန်းအဖြစ်ကိုတောင်း၏။ မြတ်စွာဘူရားသည် ထိပုလျှေားအား သာမဏေအဖြစ်ပဋိဌာန်းအဖြစ်ကို ပေးတော်မှ၏။ ထိပုလျှေားသည် ပဋိဌာန်းဖြစ်၍ မကြာမြင့်မီ ပိပသုနာကိုပွားစေ၍ အရဟတ္ထဖိုလ်၍တည်၏။ (၅၅၀။ ၈-၆၃။ ပြောင်ကန်။) (ကမြှု = to make an effort)
  - ဂမိုဗြို့ချောတိဂု မိုင်တန်ခဝ်ကျိုတြဲ ကမြှုပိပသုနာတဲ့ အာစိုပ်ဒန်အရှုန်ရ။ (၅၅၀။ ၈-၅၁၄။ ၈-၂၀၁။ အစွဲ့။) (ကမြှုပိပသုနာ = ပိပသုနာကို အားထုတ်သည်) ပုံမှုဗုံး / ထိပုရဟန်းမိန်းမင်္ဂလာယ်သည်ကား နောက်မှ ပိပသုနာကိုပွားစေ၍ အရဟတ္ထဖိုလ်သို့ရောက်၏။ (၅၅၀။ ၈-၂၇၃။ ပြောင်ကန်။) (ကမြှု = to make an effort)
  - (သော်မဂမ္မက်ရှုပ်) “ပုံသို့ရ သတော်သူရာရှု ညားကမြှုပ်မသို့က်သုင်ပွန်ရ။” အဲရာန်နင်သူရာရှုဖျောတဲ့ သရုံးသုင်ပုံသို့ရုံးလောင် ညားညာတ်သို့က်သုင်ကို” ချုပ်တဲ့ မွဲမေးနာင် အာရာန်နှုပျောတဲ့ ကုကောန်းသို့က်မဲ့ ရပ်သူရာရှုတဲ့ တိတ်အာတြင်ကြုံင် ပုံသွောဟိုခြုံမဲ့ ဆဲတြော်ဖွော်ရှု လုပ်အာတဲ့ သူရာဒကောအံ ကိုကောန်းသို့က်ရှုစွံလပ်တဲ့ ဗက်ဇူးကျော်သို့က်ရှုတဲ့ သူရာစုတ်ဗပ်ခေါ်တဲ့ ကမြှုမသုင်ရ။ ——၊ (ပုံကာလရှု သို့င်အိန်ညာတ်။) (၅၅၀။ ၈-၇၈။ ၂-၂၅၀/၂၅၁။ အစွဲ့။) ပုံမှုဗုံး / (ထိပေးနဲ့သောသူဇွှေးသည် ကြံး၏။) “အိမ်၍ သူရာကိုစီရင်သဖြင့် များစွာ ကုန်သောသူတို့သည် တောင့်တကုန်လတ္တား အိမ်ရေးမှ ဆောင်စေ၍လည်း အိမ်၌နေ၍သောက်အုံသောင့် မတတ်နိုင်” ဟုတြဲ၍ တပဲမှုသော်စွာကိုပေး၍ အိမ်ရေးမှ သေကို ဆောင်စေ၍ အစေအပါးကို ယူခဲ့ပေါ်ပြီးလျှင် မြို့မှထွက်ခဲ့၍ မြစ်ကမ်းနားသို့သွား၍ ခရီးမ၏ အနီး၌ တရာသောချုံသို့ဝင်၍ သေခွက်ကိုထားခဲ့ပြီးလျှင် “သင်သည် သွားလေလော့” ဟု အစေအပါးကို အဝေး၌နေ၍သေခွက်ကိုပြည့်စေလျက် သေကိုသောက်အုံသောင့် အား ထုတ်၏။ (၅၅၀။ ၂-၃၂၉။ ပြောင်ကန်။) ပုံမှုအောက်လိုက် / “If you make the brew in the house, there will be many on the watch; and to send out for the spirits and sit and drink it here, is out of the question.” So he produced one single penny, and sent a slave to fetch him a jar of spirits from the tavern. When the slave came back, he made him go from the town to the riverside and put the jar down in a remote thicket. “Now be off!” said he, and made the slave wait some distance off, while he filled his cup and

**fell to.** (The Jataka: Vol. I & II: Book I: p-198) (**fall to** = to start doing something with a lot of effort/ Longman Dictionary)

- ကွင်ဟိုက်ရှုတုန်လောင် နူကူာတဲ့ပွဲပွဲပြုတို့ဟောင် ပွဲမဟုတ်သေင်ကိုကာလုပ် တိတ်ကျင်နှက်ကျိုး  
ခုန်ရတဲ့ ကဗြိုပတ်အာရ။ ပွဲကာလုပ် ခုံံကမိုင်မိုင်ရွှေ စံက်ဖတုဖျော့ရ။ (၅၅၀။ ၈-၂၂၆။  
ပ-၆၄၁။ အစွဲ့။) ပွဲမူး/ ထိုခင်ပုပ်င်က်သည် နေဝင်ခြင်းကို မကြည့်မှန် အခါမြှုံးသာ  
လျင်ထွက်ရှု ပြေးအုံသောငှာ အားထုတ်၏။ ထိုအခါမြှုံး ထိုခင်ပုပ်င်က်ကို ကျိုးတို့သည်မြှုံး  
ကုန်ရှု နှုတ်သီးတို့ဖြင့် ထိုးကုန်ရှု ကျေစော်နှုန်း။ (၅၅၀။ ၃-၂၇၅။ ပေါ်သာ။) ပွဲမူး  
အောင်လိုက်/ At that time an Owl entered a thicket of bamboos, and hid in  
it. There came a flock of Crows: "We will catch him," said they, "so soon  
as he shall come out." And they compassed it around. Out he came  
before his time, nor did he wait until the sun should set; and **tried** to  
make his escape. The crows surrounded him, and pecked him with their  
beaks till he fell to the ground. (The Jataka: Vol. I & II: Book II: p-146)
- ပွဲချင်သာရုပ် သမ္မတမြဲရှု ဂိုင်ကေတ်သမ္မတကုတဲ့ တွဟ်နအာလောက်တို့ရှု အာပွဲတွာ့န်ပစ္စား  
တဲ့ လော့ဂိုတ်တဲ့ ကလောင်ရှု။ စိုပ်ဒေါ်ပြုတွေ့ အမှုရပ်ရွှေတွေ့ရှု။ ပြုရှု မျှကိုရှုပ်သာ် ဂပိုင်  
သွေ့သွေ့က် ဂပိုင်ထိုးမြှေ့ပြုပောင်။ အကိုပ်အမှုရှု သွေ့က်မြိုက်အေးရွှေပ်တဲ့ သွေ့က်  
ဂနိုတ်ထော်ပြုတို့ရှု။ ပြုရှုမျှကိုသီလရာ၊ သွေ့က်ပောင်တဝတ်ပတိပတ်ရောင်၊ ပဒေဝတ်  
ကုတွဲသွေ့ရောင်။ ပြုရှုပွဲပ်ကွိုပ် ပွဲတံ့နိုင်သကိုပ်အမှုရွှေတဲ့ — (ဒုံးဂန်ဝေါနစ်စစ် သကိုပ်အမှုရှု  
ရှု။) (၅၅၀။ ၈-၂၇၃။ ၃-၁၉။ အစွဲ့။) ပွဲမူး/ သာဝတ္ထိပြည့်မြှုံး တယောက်သောသူ  
ကြွယ်သည် မိမိ၏မယားကိုယူရှု ကြွေးမြှေ့ဆပ်အုံသောငှာ နေပုဒ်သို့သွားရှု ကြွေးမြှေ့ကိုဆပ်ရှု  
ပြန်လတ်သာ် လမ်းအကြေား၌ ခိုးသူတို့သည်ဖော်၏။ ထိုသွေ့ကြွယ်၏မယားသည်ကား အ  
ဆင်းလှ၏၊ ကြည်ညိုဘယ်ရှိရှိ၏။ ခိုးသူကြိုးသည် ထိုမိန်းမမျှချစ်သဖြင့် သူကြွယ်ကိုသတ်အုံ  
သောငှာ အားထုတ်၏။ ထိုမိန်းမသည်ကား သီလရှိ၏။ အကျင့်နှင့်ပြည့်စုံ၏။ လင်ကို နတ်  
ကဲ့သို့တိုးကွယ်သည်ပြစ်ရှု ထိုမိန်းမသည် ခိုးသူကြိုး၏ခြေတို့မြှုံးရှု ရှိခိုးရှု (မိမိ၏လင်အား မ  
သတ်ရန် တောင်းပန်ရှာ၏။) (၅၅၀။ ၃-၄၄၈။ ပေါ်သာ။) ပွဲမူးအောင်လိုက်/ A  
certain land-owner of Savatthi, with his wife, was on a journey into the  
country for the purpose of collecting debts, when he fell among robbers.  
Now the wife was very beautiful and charming. The robber chief was so  
taken by her that he **purposed** killing the husband to get her. But the  
woman was good and virtuous, a devoted wife. She fell at the robber's  
feet, crying, ----- (The Jataka: Vol. I & II: Book III: p-235) (**purpose** v. to  
intend to do something/ Longman Dictionary)
- ပွဲကာလုပ် ပွဲချင်ရှု ညားကဗြိုပ်ဝင်သဘင်ရှု။ (၅၅၀။ ၈-၄၂၁။ ၃-၅၆၁။ အစွဲ့။) ပွဲမူး/  
ထိုအခါ တစ်နေ့သည် မြို့ဝယ် ပွဲသဘင်ခံကုန်၏။ လူအများသည် ကစားခြင်း၌ အားထုတ်  
၏။ (၅၅၀။ ၈-၄၂၂။ ပေါ်သာ။) ပွဲမူးအောင်လိုက်/ One day they made ready

for a festival in the city. A great multitude **were intent on** amusement.  
(The Jataka: Vol. III & IV: Book VIII: p-267)

**ကမြ** — (ဖွဲ့စွဲစွဲ ကလောန့်စွဲစွဲ) “ပါးကျောန်ဆွဲ”

(တန့်တုခုကု) စလုပ်သည်။ စတင်သည်။

**to start doing, to begin, to set off**

ဝေါဟာရ ‘ကမြ’ ဖွဲ့အနှစ်ပိုဒ်ကြိယာရွှေ ဖွဲ့အဓိပါယ် ‘ပါးဆွဲ’/‘ပါးကျောန်’ လောင် စကာမာန်ရောင်း ပို့ပြပ်ကိုဘာသာအောင်လိုက်တဲ့ ပိုဂုံတိကေတ်ရဲ။ ဆား ပူးမူဘာသာဗျာရှု (ညောင်ကန်ဆရာတော်) စကာလောင်ဝေါဟာရရွှေ၊ ‘အားထုတ်သည်’ ဟောင်နှင့် ပူးဘာသာဗျာရှု ပို့ဘာသာအောင်လိုက်ဟောင် ပြင်လှဲဝေါဟာရတဲ့ မစကာလောင် “to begin” ရဲ။ ဖွဲ့ဘာသာဗျာ (တစ်စုံတစ်ခုကို) “စလုပ်သည်၊ စတင်သည်” ကေတ်အဓိပါယ်မာန်ရဲ။ ဝေါဟာရရွှေ၊ ‘အားထုတ်သည်’ ရှု အဓိပါယ်ရေးကြပ်ညန်ခွဲ့ခွင့်ကို ဝေါဟာရ၊ ‘စလုပ်သည်’/‘စတင်သည်’ ရောင်မှုးရှု ဂပ်ဂိုလ်သွေသတိရဲ။ (တစ်စုံတစ်ခုကို စတင်ပြုလှုပ်ရာ၌ အားထုတ်ရမြှေဖြစ်သည်ကို သတိပြုသင့်သည်။ ထို့ကြောင့်၊ ‘အားထုတ်သည်’/‘ပြုလှုပ်ရန်ဟန်ပြင်သည်’ နှင့် ‘စတင်ပြုလှုပ်သည်’ တို့မှာ အဓိပါယ်ချင်းနီးစပ်သော ဝေါဟာရများဖြစ်သည်။)

ဝေါဟာရ ‘ကမြ’ ဖွဲ့အနှစ်နာမ် ပူးအွာဟာလီဒေမကိုလောင်အဓိပါယ်ရှု “beginning” ဂေးလောင်စွဲ့ရဲ။ ဟိုတ်နှင့်သာ်ရှု ဝေါဟာရ ‘ကမြ’ စွဲ နှုအနှစ်နာမ်ရှု ပြင်ကေတ်အနှစ်ကြိယာတဲ့ ဖွဲ့အဓိပါယ်အောင်လိုက် “to begin” စကာမာန်ကိုဟောင်ရဲ။ လွှတ်ရုံင်ဝါကျပယိုင်ကမြုပ်ဖွဲ့သွေးစွဲ့ည်း။

- ဗောဓိသတ်(ကိုက်)တုန် ပူးအောင်မှာဇ်တံ့ခွဲ့မြိုင်ရှု ကမြတွဲတရ်စ်ကို(ဒေါက်) ရူးတွဲလွှဲလှို့လှုပ်ရဲ။ (၅၅၀။ ၈-၃၈၈။ ၃-၄၁၉။ အစွဲ့။) ပူးမူဗျာ/ ဘုရားလောင်(ဝက်)သည် လူအပေါင်း၏ အလယ်၌ (မိမိ၏ညီဖြစ်သော) ရူးတွဲလွှဲလှို့လာသား ဓမ္မအေသနာကို အားထုတ်၏။ (၅၅၀။ ၂-၁၉၃။ ညောင်ကန်။) ပူးမူအောင်လိုက်/ The Bodhisatta **began** to preach the law to (his younger brother Pig) Cullatundila among the multitude. (The Jataka: Vol. III & IV: Book VI: p-182)
- (လမြှုပ်) ဂိုဟ်လွှဲကို တံ့သွေ့ကို ထွဲပုံင်ကို ဒွေ့သွေ့လွှဲကို ဂိုင်ကေတ်တဲ့ တိတ်အာပွဲသုသာန် ထမွှက်ရှုတဲ့ ရတ်ကျိုပ်မိုဟ်ပိုမ်း ဂိုင်ကေတ်ပကြိုပ်စ ဗုံးပုံပုံတဲ့ စောင်တို့နဲ့ပွဲဖွုပ်တဲ့ ကြံစအေးသွေ့တဲ့ ကမြတော်ပုံပ်ရှု။ ပူးကာလှုံး ဗောဓိသတ်နှင့်သို့င်္ကန်၊ — “ပူးတဲ့စွဲ့ အဲစွဲ့ထွေသဘ်ကိုလြှုပ်ရှုည်” (ကြန်)ချပ်တဲ့ ပရုပ်မွေးတဲ့ (ပြောပ်ကြုပ်အရောင်လမြှုပ်ရှု) (၅၅၀။ ၈-၄၁၇။ ၃-၅၄၄။ အစွဲ့။) ပူးမူဗျာ/ (ထိုသက်ကြီးအိုမသည်) နှမ်းမှုန်းကိုလည်းကောင်း၊ ဆန်ကိုလည်းကောင်း၊ ချက်ရန်အိုးကို လည်းကောင်း၊ ထင်းကိုလည်းကောင်း၊ ယောက်မကိုလည်းကောင်း၊ ယဉ်၍ သုသာန်သို့သွား၍ သုံးခုကုန်သော လူဦးရောင်းခွဲ့တို့ကို ခုံလောက်ပြု၍ မိုးညိုးရေးဆင်းသက်၍ ဦးရောင်း

လျှော်၍ အဝတ်ကိုဝတ်၍ ခုံလောက်တည်ရာ အရပ်သို့လာ၍ ဆံထံးကိုဖြေ၍ ဆန်ကိုဆေး  
အဲသောင့် အားထူတ်၏။ (ထိခဏ္ဍာ ဘုရားလောင်းဖြစ်သော သိကြားမင်းသည် ပုဂ္ဂိုးအ  
သွင်ဖြင့် ထိမိန်းမ၏အထံသို့လာ၏။) (၅၅၀။ ၂-၃၉၂/၃၉၃။ ပညာင်ကန်။) ပုံမှုအောင်  
လိုက်/ So one day she took ground sesame and rice and a little pot and a  
spoon: she went to a cemetery of corpses and kindled a fire under an  
oven made with three human skulls: then she went down into the water,  
bathed herself head and all, washed her garment and coming back to her  
fireplace, she loosened her hair and **began** to wash the rice. (The Jataka:  
Vol. III & IV: Book VIII: p-254)

- (ရွှေအခေါင်နှုန်းသိုင်တဲ့) ဗုဒ္ဓံတံမိပိစိတ်တဲ့ တိတ်အာနှုန်းသိုင်တဲ့ ပွဲမစံငယတို့ ကြမြတ်ရ။ မူ ကာလ၍ ဗုဒ္ဓံဗွဲမဲ့ မနှုဂ္ဂံးနွော်အွာ၍ စီက္ခံနှုတ်ပညာသန ဆုံးကြမြတ်ငယတို့ သာ်ဂုံး ဟိုကိုဗုဒ္ဓံဗွဲမဲ့ မွဲမစံငယတ် ဂုံးတို့တို့ ပွဲမစံငယတ် လမျှိုးသတ္တို့ ကြံ့ကြော်လောန် သန်သွံ့အော် ပွဲမပြောင်ကျော်သတ်ကြိုင်ရှိ လွှပည်ရအံ” ဗုဒ္ဓံဗွဲကေး။ (၅၅၀။ ၈—၄၁၈။ ၃—၅၄၈။ အစွဲ့။) ပွဲမူဗာ / (မင်းမှအခွင့်ကို ရကုန်သည်ဖြစ်၍ ထိပုလ္လားတို့သည်) အလွန်ရွှေငလန်း ကုန်လျက် မင်းအိမ်မှထွက်၍ ယမ်အမှုကို အားထုတ်ကုန်၏။ ထိအခါ ထိပုလ္လားတို့၏ အ ကြိုးဖြစ်သော ယမ်အမှုကိုစီရင်သောပုလ္လား၏ တပည့်လုလင်သည် ပညာရှိ၏။ လိမ္မာ၏။ ထိ လုလင်သည် “ဆရာ၊ ဤသို့သဘောရှိသော ကြမ်းကြုတ်ရှုန့်ရင်းသော မသာယာအပ်သော များစွာကုန်သော သတ္တဝါတို့၏ပျက်စီးခြင်းကို ပြုတတ်သောအမှုကို မပြုလင့်” ဟုဆရာကို ဆို၏။ (၅၅၀။ ၂—၄၀၀။ ပေါ်သာ်ကန်။) ပွဲမူအောင်လိုက်/ The brahmin said, “Great king, there is danger for you: let us offer sacrifice out of the palace;” and getting his leave to do their pleasure, they came in joy and delight and **began** the work of sacrifice. Now a young pupil of the oldest sacrificial brahmin was wise and learned: he said to his master, “Master, do not cause such a harsh and cruel slaughter of so many creatures.” (The Jataka: Vol. III & IV: Book VIII: p-257)
  - (ကွင်လိုတဲ့) ဗောဓိသတ်ကိုလိုက်ကမွှာန်တုန် တွေဟ်နမိုင်ကျော်မှာသို့တို့ ကြမြတ်ရ။ ဗောဓိ သတ် ဆမစိုင်ဒုံ့ငိုင်ပွဲမှာသို့တို့ လုက်ထပ်တဲ့လောန်တဲ့ ပွဲမစံငယတ်ပွဲမှာသို့တို့ နက်ဥပုံးမျှင်ရှိ ခ ပါင်တဲ့ ဒဂိုန်ကေတ်သီဥပုဟ်ရ။ (၅၅၀။ ၈—၄၄၄။ ၃—၆၆၇။ အစွဲ့။) ပွဲမူဗာ / (သဘော် ပျက်၍) ဘုရားလောင်းသည်ကား အလုပ်အကျွေးနှင့်တကွ သမှုဒ္ဓရာကိုကူးခြင်းနာ အား ထုတ်၏။ ထိဘုရားလောင်းကူးစဉ်ပင်လျှင် ခုနစ်ရက်မြောက်သောနေ့သည်ဖြစ်၏။ ထိဘုရား လောင်းသည် ထိကာလျှော် ဆားငန်ရေဖြင့် ခံတွင်းကိုဆေး၍ ဥပယ်ဆောက်တည်သည်သာ လျှင်ဖြစ်၏။ (၅၅၀။ ၂—၆၀၅။ ပေါ်သာ်ကန်။) ပွဲမူအောင်လိုက်/ ----; but the Great Being, with his servant, **began** to make his way over the sea. For seven days he kept on swimming. Even then he kept the holy fast-day, washing his mouth with the salt water. (The Jataka: Vol. III & IV: Book X: p-11)

- သိုင်ကိုတက်ကွာဖွေ့မဲ့တဲ့ ပြုက်ဗုံးလင်က္ခိုင်ဗျာင်တဲ့ သိုင်ရှုံးခိုင်ပဲ့ရာယေပလွှင်တဲ့ တွဲဗို့င် ကေတ်အမာတ်တံ့သေးကမိုင်တဲ့ တွေဟ်နသုင်သူရာရှိ သိုင်ကာမြတ်ရ။ ပဲ့ကာလဂ် သိုင်လန်စာရဏာရုံင် လိုက်တံ့သေးကမိုင် --- ဒုန်သိုင်သဗ္ဗမီတ္ထ မကာမြတ်သုရာရှိ ညာတ်ကေတ်နမတ်ဒိုင်ဂုံး “—၊ ညံ့(သိုင်)ဟွှံ့သုင်သူရာရှိ အဲသွေ့” သိုင်လန်ဂုံးတဲ့ (နှစ်ကျွဲင်ရောင်သိုင်ရ။) (၅၅၀။ ၈-၅၁၂။ ၈-၁၄၆/၁၄၇။ အစွဲ့။) ပဲ့မူဗွာ/ (မင်းသည်) မြို့ကို တန်ဆာဆင်စေပြီးလျှင် မင်းယင်ပြင်၍ မဏ္ဍာပ်ကို ဆောက်လုပ်စေ၍ တန်ဆာဆင်အပ်သောမဏ္ဍာ၍ ၍၍ ကောင်းစွာဆောက်အပ်သော ထိုးဖြူရှိသော ရာပေလွှင်၍နေ၍ မူးမတ်အပေါင်းခြုံရုံလျက် သေကိုသောက်အံ့သောငှာ အားထူးတ်၏။ ထိုအခါ သိကြားမင်းသည် --- လူ့ပြည်ကို ကြည့်လတ်သော် သေသေက်သောငှာနေသော ထိုမင်းကိုမြင်၍ (ထိုမင်းကို သေမသောက်ရန်ပြုအံ့ဟုကြံ့၍ မင်းအထံသို့လာ၏။) (၅၅၀။ ၀၉-၆၁၅။ ညောင်ကန်။) ပဲ့မူအောင်လိုက်/ So he (the king) had the city decorated, and set up a pavilion in the palace yard and taking his seat in this splendid pavilion on a royal throne with a white umbrella raised over it, and surrounded by his courtiers, he **began** to drink. Then Sakka, the king of heaven, said, “----- I will see that he shall not drink it.” (The Jataka: Vol. V & VI: Book XVI: p-7/8)
  - အကြာကသုံးပြီးပဲ့မြွာန်မွှုန်ညို့ (သိုင်ဝါသုဒေဝ)သတိက်ခွံုင်ရ။ ပဲ့ကာလသိုင်ဝါသုဒေဝ မသိုက်ခွံုင်ရ လွှဲမဲ့ ရောဂးယူ ဂင္းကျောင်စိုပ်ကသုံးပြီးရှုံးတဲ့ “ပဲ့ကသုံးပြီးရှုံးတဲ့ ကိုကြံ့ပြီးရှုံးတဲ့” လွှေးတဲ့ နက်ဗျာဟ်ဖွေ့တူးကာ အာဒေးနိုင်သိုင်ရ။ “လောင်ကွံ့ရ” ရှုံးသိုင်ဂုံး “မူးရ ည်းမဲ့ မတူးအဲကေးရော” ရှုံး(သိုင်)ကော်ဂုံး။ ပဲ့မဟိုတ်ရှုံး ဒုန်မတူးအဲမြို့ပ် လွှေးတဲ့ ဖောက်တွဲမလောန်တဲ့ ကာမြတ်တ်ရ။ (၅၅၀။ ၈-၄၅၄။ ၂-၈၈၃။ အစွဲ့။) ပဲ့မူဗွာ/ (ဝါသုဒေဝမင်းသည်) တစ်ခုသောချုံထွေ့ အိပ်၏။ ထိုအခါ ဝါသုဒေဝမင်းကြီးကို ရောမည်သော တစ်ယောက်သောမှန်းသည် ချုံလှပ်သည်ကိုမြင်၍ “ဤချုံမှု ဝက်သည်ရှိသည်ဖြစ်လတ္ထား” ဟူသောအမှတ်ဖြင့် လှုံးကိုလွှာတ်လိုက်၍ (မင်း၏)ခြော့ရှုံး၏။ “အဘယ့်သူသည် ငါ့ကိုထိုးသနည်း” ဟုဆိုလတ်သော် လူကိုထိုးမိသောအဖြစ်ကိုသိလျှင် (မှန်းသည်)ကြောက်သည်ဖြစ်၍ ပြေးခြင်းနှာအားထူးတ်၏။ (၅၅၀။ ၂-၇၃၉။ ညောင်ကန်။) ပဲ့မူအောင်လိုက်/ He (the king Vasudeva) lay down in the shelter of a bush, ----- A huntsman (his name was Jara, or Old Age) noticed the bush shaking. “A pig sure enough,” thought he; he threw a spear, and pierced his feet. “Who has wounded me?” cried out Vasudeva. The huntsman, finding that he had wounded a man, **set off** running in terror. (The Jataka: Vol. III & IV: Book X: p-57) (set off = to start to go somewhere/ Longman Dictionary) (set off running = began running)

ဟောင်နှင့်တဲ့ ဗုဒ္ဓတွေင်ပဲမချုပါလိုက်မန်ရှိ ပွဲမချုပါစကာတဲ့ဒုံးင် ဝေါဟာရ ‘စ’ ကာအောင် အဲဟွှာမိက်ကိုစကာရ။ ညားမဟွှာရွှာကတ်လူတ်လုပ် လိုက်ပတ်မန်ဖြော်တောင် ဝေါဟာရ ‘စ’ ကာအောင် ညားတအောင်ပေါ်ဟွာလေပိုင်တဲ့ မဒေါသကာတဲ့ဒုံးင်အိုတ်ရောင် ဂုံးညာတ်ကောတ်ရဲ။ ဂလာန်စပ်အာတဲ့ နဲ့ဂုံးဝေါင်ပါဝေါဟာရ ‘စ’ ကာအောင် အဲမိက်ဂုံးတိတ်ဟိုပျေး သွားပြောကတ်ကိုညိုရဲ။

- မွေးခါစကလေး/မွေးကင်းစကလေး (မန်/ ကောန်္တုံ့ဆရွှံးစံ)
  - ယခုသူအလုပ်ဆင်းခါစဘဲ ရှိသေးသည် (မန်/ လျှပ်စီးဆရွှံးလုပ်ကလောန်ရ)
  - အစနှင့်အဆုံး (အရင်းနှင့်အဖျား) (မန်/ တမ်းကြိုကွားတ်)
  - အစ၊ အလယ်၊ အဆုံး (မန်/ တမ်း၊ ဒေါရ်၊ ကွားတ်)
  - နှစ်စပိုင်း/နှစ်ဦးပိုင်း (မန်/ တမ်းသွား)
  - အစဉ်းဆုံး (မန်/ တမ်းအိုတ်။ ကိုပ်ကွာအိုတ်။)
  - ဝက်သားကြက်သား အစရှိသောဟင်းလျာ (မန်/ သွားမဲ့ကိုယျှန်ကိုက်ယျှန်စာင်)
  - ပုဆိန်၊ ဓါး၊ လွှာ အစရှိသည်တို့ကို ယူလာပါ (မန်/ မဲ့မဲ့မြောက်တောက်တအင်း ကေတ်နင်ညို)
  - “ဟိရိ၍၍ထွေပွဲသမ္မန္တာ” အခရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒေဝေဓမ္မလာတ် ကို မြတ်စွာဘုရားဟောကြားတော်မူသည်။ (မန်/ ဒေဝေဓမ္မလာတ် ဂါထာများတို့၏ “ဟိရိ၍၍ထွေပွဲသမ္မန္တာ” ဂျားတွေ့ရဲ့)
  - ကျွန်ုတ်ဆယ်တန်းအောင်ပြီး အင်းလိပ်ဘာသာကို ခေါ်လာသည်။ (မန်/ အဲအင်အာဘာ စုတန်တဲ့ရှုံး အဲပဲ့ဖဲ့ကတ်လွှဲတ် (ဂါ) ကမြှောကတ်လွှဲတ် ဘာသာအောင်လိပ်ရဲ့)
  - ဆွမ်းဘုံးပြီးသည်၏အဆုံး၌ မြတ်စွာဘုရားသည် တရားတော်ကို စွဲဟောကြားတော်မူ သည်။ (မန်/ ပုံလအိတ်မကိုပိုန်တဲ့ရှုံး ကျားတွေ့ကမြှောကတ်လွှဲတ်ရဲ့)
  - ထိမိကျောင်းသည် ပါးစပ်ကို ခြော့ဟလိုက်သည်နှင့် သူ့မျက်လုံးမှိတ်သွားသည်။ (မန်/ အဲ ကျားတွေ့မြွောက်အာရဲ့)
  - ပြုကိုဟ်ခုခွဲကနိကဲ သုတေသနတော်မသုန်္တုံ့မသုန်္တုံ့ဖြစ်သောကို မပဲ့အပဏ္ဍာကလာတ် ဇူကနိပါတ် မန်ဘေးတို့တဲ့ရှုံး ကျားတွေ့မတွဲရဲ့။ (တမ်းအိုတ် = အစဉ်းဆုံး)
  - ယနေ့မှုခြော့ ငါသီလစောင့်စည်းပါတော့မည်။ (မန်/ ပတ္တိနှုတ္တာတွဲတွဲတဲ့ အဲမင်္ဂီ္ဂင်သီလရဲ့)
  - ထိရှာမှုခြော့ ရှေ့သို့သွားလျှင် ထိုင်းနိုင်ငံနယ်နမိတ်သို့ ရောက်မည်။ (မန်/ ပတ္တိနှုတ္တာတွဲတွဲတဲ့ အာဂတ်တော်မှုံး လုပ်စိုပ်အာတွေ့တို့မှုံး သေးရောင်။)
  - မန်နိုင်ပျက်သည်မှုခြော့ မန်စာပေသည် အရောင်အဝါမှေးမိန်ကျေလင်းလာသည်။ (မန်/ ပတ္တိနှုတ္တာတွဲတွဲတဲ့ မန်မန်လို့တဲ့ လိုက်ပတ်မန်ရှုံး လျှော့အရုံးအောင်အောင်ဖြစ်ကြောင်ရဲ့)
  - ကမ္မားအစမှ လူဖြစ်လာသလား။ (မန်/ မို့ဟုနှုတ်ကြုံင်းအတွက်တော်သွားဟာ။)
  - သူတစ်ပါးမပြောမိ သူအရင်စပြောသည်။ (မန်/ ညားသွားမှုံးတို့မှုံးသို့ သော်ဟိုတို့ကိုပို့ ကုသရဲ့)

ရုံးကလာန်ဥပမာဂ္ဗိုင် မဖိုတဲ့ ကိုလဝ်စွဲလတူခံတဲ့ နဲ့ဂံဝင်ပါတယောရ ‘စ’ အေဒ်၏ ညားမလွတ် တအ်ကူးစိုတ်အိုတ်ရောင် အဲပြောဟ်ကေတ်ရ။ လွှဲဟ်ခံ ဝေါဟာရမန် ‘ကမြဲ’ ခွံဂုံလောင် ဗွဲအမိပါယ် ဗွဲ၊ ‘စသည်’/‘စတင်သည်’/‘စချိပြုလုပ်သည်’၊ ဗွဲအမိပါယ်အေဂံလိုက် “to start”/ “to begin” စကာာမာန်ကိုရောင် ခုံတီကေတ်ပွန်တဲ့ ဝေါဟာရမန်ပို လဲလေးရှိုင်တိန်ကွောင်ရ ဟုံးသောင်ဟာ။



ଗୁଣ - ଅନ୍ୟତଥା ॥ ପ୍ରାକାରି ॥

ကျော်ကြားသည့်။ ကျော်စွာသည့်

**to be famous, to be well-known**

ဝါကျပ်ယိုဂိုမွဲ မထွေးလပ်ဖွဲ့သွင်ရွှေ ပုံဘာသာမန်ရှိ ကျော်ဇူးအစွော့စကာလပ် ဝါဟာရ ‘ဒယ့်ကမြေ’ တဲ့ ပုံဘာသာဗျာရှိ (ညာင်ကန်ဆရာတော်)စကာလပ် ဝါဟာရဗျာ ‘ဇွဲးဇွဲ်’ ရ။ စိန်ရှိလပ် ဝါဟာရမန် ‘ဒယ့်ကမြေ’ ဒွဲစွဲရှိ အဓိပါယ်တုပ်ကိုဝါဟာရဗျာ ‘ဇွဲးဇွဲ်’ ဖွံ့ဖြေရောင် အဲပွံ့ဖွေစိတ်ရ။ ဝါဟာရမန် ‘ဒယ့်ကမြေ’ ဒွဲစွဲရှိ အဲဖွေစိတ်နှင့်အဓိပါယ် ‘ပျိန်ကျော်ကြားသည်’/ ‘ကျော်စေသည်’ “to be famous”, “to be well-known” မန္တရောင်။ ဖွဲ့အဓိပါယ်ကာအင် ပွဲအဘိဓာတ်အိုးလီဒော် ထွေးလပ်ဟုမဲ့ ဒေက်ခံ့၍

ပြည့် ပွဲလမ်းသဘင်ကို ဧက္ထားဧက္ထားသည်ရှိသော ပွဲလမ်းသဘင်သည်ဖြစ်၏။  
များစွာကုန်သော လူတို့သည်ငင်း၊ နတ်၊ နဂါး၊ ဂျော် အစရှိသည်တို့သည်ငင်း ပွဲသဘင်  
ကြည့်အံ့သောငှာ စည်းဝေးရောက်လာကြကုန်၏။ (၅၅၀။ ၃-၁၈။ ဉာဏ်ကန်။) ပဲမူအောင်  
လိက်/ A great multitude gathered together in Benares to keep festival.  
Crowds of men and of gods, of serpents, and garulas, came together to  
see the meeting. (The Jataka: Vol. I & II: Book II: p-10) (ဝေါဟာရမန် ‘ကမြ’  
ဒွဲစွံဗုံး ပဲမူဗုံးကို ပဲမူအောင်လိက်ကို အခိုပါယ်ဟုပြာကတ်ရ။)



((((((((((( ))))))))))

‘ကမ္မဘန်’ ရော် ‘ကလေဘန်’

‘ကမ္မာန်’ ကျော် ‘ကလောန်’ ဝါဟာရမန်စီကာအင်း လအာအဓိပ္ပါယ်ဆုံးကို ဒွဲစကာပေးကို တုပ်သူဟ်ဖို့မြဲရဟာ? သို့ရှိသောင်မူး ဒွဲပေးကိုတွေ့တော်တည်းသွေးသွေးအဲ နှံကိုဟာ? ပိုထောက်ကိုဒါဂိုက်ရွှေ့စိစတ်ရုံင်ရ။ ဝါဟာရ ‘ကမ္မာန်’ စွဲ ပဲအဘိဓာန်အွာဟာလီဒော် ည်းကိုလင်အဓိပ္ပါယ် n. work; royal attendants, female attendants ရ။ ‘ကမ္မာန်မှားင်မှ’ ရှိ ည်းကိုလင်အဓိပ္ပါယ် concubines ရ။ ဝါဟာရ ‘ကလောန်’ ရှုပွန် ည်းကိုလင်အဓိပ္ပါယ် n. work, employment ရ။ ‘က